

**ဓမුෂේෂ (ැං) ලුද්ධප්‍රිත්‍යාශ්‍යානය (ආක්-කාංස්ඩාත්)**

ලුත්තෙහි උග්‍රීයා පෙළ වූ මුත් තෙවෙනු (ඈ) සහ තෙවෙනු (ඉ) පිටා.

විෂයාලුදී ප්‍රක්ෂේපයෙන්||

**بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ**

ගරුණාරුන ආගුණ්‍යාරුන ප්‍රේම් තෙවෙනු පරුමත් තෙවෙනු මුද්‍රාවා ප්‍රේම් - ۱۰

၁။	<b>والنَّازِعَاتِ عَرْقًا</b> ආරික්ංඡලු ප්‍රේම් තෙවෙනු ප්‍රිත්‍යාශ්‍යානය ප්‍රේම් -
၂။	<b>والنَّاشرَاتِ نُشْطًا</b> නුදු තෙවෙනු නුදු තෙවෙනු ප්‍රේම් තෙවෙනු ප්‍රිත්‍යාශ්‍යානය ප්‍රේම් -
၃။	<b>والسَّابِحَاتِ سَبْحًا</b> ලුදු ප්‍රේම් තෙවෙනු ලුදු ප්‍රේම් තෙවෙනු ප්‍රිත්‍යාශ්‍යානය ප්‍රේම් -
၄။	<b>فَالْمُدَبِّرَاتِ أَمْرًا</b> ලග්‍රී ප්‍රේම් තෙවෙනු ලග්‍රී ප්‍රේම් තෙවෙනු ප්‍රිත්‍යාශ්‍යානය ප්‍රේම් -
၅။	<b>يَوْمَ تَرْجُفُ الرَّاحِفَةُ</b> ආරු ප්‍රේම් තෙවෙනු ආරු ප්‍රේම් තෙවෙනු ප්‍රිත්‍යාශ්‍යානය ප්‍රේම් - ۱۰
၆။	<b>تَتَبَعُهَا الرَّادِفَةُ</b> තුන් ප්‍රේම් තෙවෙනු තුන් ප්‍රේම් තෙවෙනු ප්‍රිත්‍යාශ්‍යානය ප්‍රේම් -
၇။	<b>قُلُوبٌ يَوْمَئِذٍ وَاحِدَةٌ</b> ඝොක් ප්‍රේම් තෙවෙනු ඝොක් ප්‍රේම් තෙවෙනු ප්‍රිත්‍යාශ්‍යානය ප්‍රේම් -
၈။	<b>أَبْصَارُهَا خَاطِعَةٌ</b> ඝොක් ප්‍රේම් තෙවෙනු ඝොක් ප්‍රේම් තෙවෙනු ප්‍රිත්‍යාශ්‍යානය ප්‍රේම් -
၉။	<b>يَقُولُونَ أَئَنَا لَمَرْدُوْدُونَ فِي الْحَافِرَةِ</b> ඝොක් ප්‍රේම් තෙවෙනු “ඝොක් ප්‍රේම් තෙවෙනු ප්‍රිත්‍යාශ්‍යානය ප්‍රේම් -

(۱۰۱) ජ්‍යෙෂ්ඨ තෙවෙනු ප්‍රිත්‍යාශ්‍යානය ප්‍රේම් තෙවෙනු ප්‍රිත්‍යාශ්‍යානය ප්‍රේම් තෙවෙනු ප්‍රිත්‍යාශ්‍යානය ප්‍රේම් - ۱۰

٠١١	<p style="text-align: right;">أَئِذَا كُنَّا عِظَاماً نَخْرَةً</p> <p>မည်သို့နည်း၊ ကျွန်ုပ်တို့မှာ ကြော်ဆွေးမြော်သော အရိုးတို့ ဖြစ်ခဲ့ပြီ မဟုတ်လော်”ဟု ဖြစ်၏။</p>
٠١٢	<p style="text-align: right;">قَالُوا تِلْكَ إِذَا كَرَّهُ خَاسِرَةً</p> <p>သူတို့က “ယင်းသည် ဆုံးရုံးရသော ပြန်လည်မှပင်”ဟု ဆက်ပြောကြလတ္ထား။</p>
٠١٣	<p style="text-align: right;">فَإِنَّمَا هِيَ زَجْرَةٌ وَاحِدَةٌ</p> <p>ယင်းသည် ဟန်ကြေးသံ တစ်ချက်သာ ဖြစ်၏။</p>
٠١٤	<p style="text-align: right;">فَإِذَا هُم بِالسَّاهِرَةِ</p> <p>သို့ဖြင့် သူတို့သည် ရှင်ထဲခဲ့ရလေပြီ။</p>
٠١٥	<p style="text-align: right;">هَنْ أَنَّاكَ حَدِيثُ مُوسَىٰ</p> <p>မူဆာ၏ သမိုင်းကြောင်းသည် သင့်ထံသို့ ရောက်လာပြီလော်။</p>
٠١٦	<p style="text-align: right;">إِذْ نَادَاهُ رَبُّهُ بِالْوَادِ الْمُقَدَّسِ طُورِيٌّ</p> <p>ကံကြော်ရှင်က သူ့အား တောင်တော်- မြတ်သော တောင်ကြား၏ ခေါ်တော်များ-</p>
٠١٧	<p style="text-align: right;">إِذْ هَبَطَ إِلَى فِرْعَوْنَ إِنَّهُ طَغَىٰ</p> <p>ဖာရိုးထံသို့ သွားလော့၊ သူသည် စည်းဖျက်သူ ဖြစ်၏။</p>
٠١٨	<p style="text-align: right;">فَقُلْ هَلْ لَكَ إِلَى أَنْ تَرَكِي</p> <p>သူအားပြောရမည်မှာ- “သင်သည် စင်ကြယ်လို့မူ ရှိသလော-</p>
٠١٩	<p style="text-align: right;">وَأَهْدِيَكَ إِلَى رَبِّكَ فَتَخَشِّي</p> <p>သင်သည် ကြောက်ရှုံးရှိသောအံ့ဖြား-သင့်အား ကံကြော်ရှင်၏ ထံသို့ ကျွန်ုပ်သည် လမ်းညွှန်ပါရပေး”ဟု ဖြစ်၏။</p>
٠٢٠ တော် အား	<p style="text-align: right;">فَأَرَاهُ الْآيَةُ الْكُبْرَىٰ</p> <p>သို့ဖြင့် သူသည် ရှင်းအား ကြီးမားသော နိမိတ်လက္ခဏာကို ပြသ၏။</p>
٠٢١ တော် အား	<p style="text-align: right;">فَكَذَّبَ وَعَصَىٰ</p> <p>သို့သော် ရှင်းသည် ငြင်းဆန်၏ အာခံ၏။</p>
٠٢٢	<p style="text-align: right;">ثُمَّ أَذْبَرَ يَسْعَىٰ</p> <p>ထို့နောက် အစောတလျှင် ကျော်စိုင်းသွား၏။</p>
٠٢٣ တော် အား	<p style="text-align: right;">فَحَسَرَ فَنَادَىٰ</p> <p>ရှင်းသည် စည်းရုံး၏ ဖိတ်ခေါ်၏။</p>
٠٢٤	<p style="text-align: right;">فَقَالَ أَنَا رَبُّكُمُ الْأَعْلَىٰ</p> <p>ရှင်းက “ကျွန်ုပ်သည် သင်ဝို့၏ ကံကြော်ရှင်ဖြစ်၏။ အမြဲ့မြတ်ဆုံး ဖြစ်၏”ဟု ဆို၏။</p>
٠٢٥	<p style="text-align: right;">فَأَخَذَهُ اللَّهُ نَكَالَ الْآخِرَةِ وَالْأُولَىٰ</p> <p></p>

	သို့ဖြင့် ပရမတ်ဘုရားရှင်သည် ငါးအား သုတေသနလိုက်ပြီ၊ နောက်ခေတ် ရျေးစောင်အတွက် နမူနာတစ်ရပ် ဖြစ်စေ၏။
၁၆။	إِنَّ فِي ذَلِكَ لَعْبَةً لِمَنْ يَخْشَى ကေန်ပင် ကြောက်ရှုံးရှိကျိုးတတ်သူတို့အသို့ ဤ၌ သခိန်းစာတစ်ပို့ ရှိနေ၏။
၁၇။	أَنَّتُمْ أَشَدُّ خَلْقًا أَمِ السَّمَاءَ بَنَاهَا သင်တို့အား ဖြစ်တည်စေခြင်းက အာကာသထက် ပို၍ ခက်ခဲသလော အရှင်သည် ငါးကို တည်ဆောက်၏။
၁၈။	رَفَعَ سَمْكَهَا فَسَوَّاهَا အရှင်သည် ငါး၏ အမြင့်ကို မြင့်ပြောက်ထား၏ ငါးကို စုလောပ်ပေါ်စေ၏။
၁၉။	وَأَغْطَشَ لَيلَهَا وَأَخْرَجَ صُحَارَاهَا အရှင်သည် ငါး၏ ညာကို အမှာင်ဖိုးစေ၍ ငါး၏ အလင်းကို ထွက်ပေါ်စေ၏။
၂၀။ ၃၅။	وَالْأَرْضَ بَعْدَ ذَلِكَ دَحَاهَا ကမ္ဘာပြောလ် ဤနောက် ငါးကို ကြောက်ချုပ်ပေါ် ဖြစ်စေ၏။၁၁၃
၂၁။	أَخْرَجَ مِنْهَا مَاءَهَا وَمَرْعَاهَا ထိုမှ ငါး၏ ရေနှင့် ငါး၏ စားကျက်ကို ထွက်ပေါ်စေ၏။
၂၂။	وَالْجِبَالَ أَرْسَاهَا တောင်တန်းများ- အရှင်သည် ငါးတို့ကို တွယ်ကပ်နေစေ၏။
၂၃။	مَنَاعًا لَكُمْ وَلَا نَعَامِكُمْ သင်တို့အတွက် သင်တို့၏ တိရိစ္တာန်များအတွက် အကျိုးရှိစေရန် ဖြစ်၏။
၂၄။	فَإِذَا جَاءَتِ الطَّامِهُ الْكُبْرَى ထို့နောက် ကြီးမားသော ပေါက်ကွဲမှ ဆိုက်ရောက်လာသော အခါ-
၂၅။	يَوْمَ يَنَذَرُ الْإِنْسَانَ مَا سَعَى လူသားသည် သူကြိုးပမ်းခဲ့သမျှကို သတိပေါ်စေသော နောက် ဖြစ်၏။
၂၆။	وَبُرِزَتِ الْجَحِيمُ لِمَنْ يَرَى ရေဘုံအား မြင်သူအတွက် မြင်ကွင်းဖြစ်စေ၏။
၂၇။	فَأَمَّا مَنْ طَغَى ယင်းမှာ စည်းဖျက်သူတို့ အတွက်-
၂၈။	وَآثَرَ الْحَيَاةَ الدُّنْيَا လောက် ဘဝအား အလေးပေးခဲ့သူတို့အတွက်-
၂၉။	فَإِنَّ الْجَحِيمَ هِيَ الْمُأْوَى အာရုံးစကားလုံး ဒဟာဟာသည် ကြောက်ခဲ့သူ အနက်ကိုပေးသည့် ဒဟာဟိုသော စကားလုံးမှ ဆင့်ပွားလာခြင်း ဖြစ်ပေသည်။

(၁၁၃) အာရုံးစကားလုံး ဒဟာဟာသည် ကြောက်ခဲ့သူ အနက်ကိုပေးသည့် ဒဟာဟိုသော စကားလုံးမှ ဆင့်ပွားလာခြင်း ဖြစ်ပေသည်။

٤٥١	<p style="text-align: right;">وَأَمَّا مَنْ خَافَ مَقَامَ رَبِّهِ وَنَهَى النَّفْسَ عَنِ الْهُوَى</p> <p>သူတို့သည် ကံကြမ္မာရှင်၏ ထံ၌ ပုဂ္ဂန်မည်ကို ကြောက်ချုံရှိကျိုးလျက် သူ၏ ဥပဒေစရိတ်အား မတော်လောဘမှ ချိုးနို့မဲ့ သူတို့အတွက်—</p>
٤٥٢	<p style="text-align: right;">فَإِنَّ الْجَنَّةَ هِيَ الْمَأْوَى</p> <p>ကော်ပင် ဥယျာဉ်ဘုံသည် သူ၏ နေရာထိုင်ခေါ် ဖြစ်၏။</p>
٤٥٣	<p style="text-align: right;">يَسْأَلُونَكَ عَنِ السَّاعَةِ أَيَّانَ مُرْسَاهَا</p> <p>သူတို့သည် သင့်အား အချိန်နာရီအကြောင်းကို မေးမြန်းကြ၏၊ ယင်းသည် မည်သည့်အခါ ကျရောက်လာမည်နည်း။</p>
٤٥٤	<p style="text-align: right;">فِيمَ أَنْتَ مِنْ ذِكْرًا هَا</p> <p>သင် သတိဖော်ပေးနေသော ထိုအကြောင်း ဖြစ်၏။</p>
٤٥٥	<p style="text-align: right;">إِلَى رَبِّكَ مُنْتَهَا هَا</p> <p>ငွေး၏ ပန်းတိုင်သည် ကံကြမ္မာရှင်ထံသို့ ဖြစ်၏။<sup>١٠٤</sup></p>
٤٥٦	<p style="text-align: right;">إِنَّمَا أَنْتَ مُنْذِرٌ مَنْ يَخْشَا هَا</p> <p>အသင်သည်ကား ငွေးအား ကြောက်ချုံတတ်သူတို့ကိုသာ သတိဖော်ပေးရန် ဖြစ်၏။</p>
٤٥٧	<p style="text-align: right;">كَائِنُهُمْ يَوْمَ يَرَوْنَهَا لَمْ يَلْبُسُوا إِلَّا عَشِيَّةً أَوْ صُحَّاهَا</p> <p>ငွေးကို သူတို့ မြင်တွေ့ရသောကာလုံး သူတို့သည် တစ်မနက်၊ တစ်ညာနေ့နှင့်သာ နေထိုင်ခဲ့ရ သကဲ့သို့ ဖြစ်လွှာ<sup>١٠٥</sup>။</p>

(୧୦ ଜ୍ଞ) ଯିତେରୁଣି ଫୋଗର୍କ ଅଥ୍: ଆହଁ:ଆପିତରୁଣି କଂଗନାରୁଣି ଯମୁଖୀ ପ୍ରତିଣି ହୁ ଶିଳ୍ପିରୁଣି: ପ୍ରତିଲେଖୀ॥

(၁၁၅) သူတို့အတွက် သတိပေးထားသော နှုန်းကာလအား ဆိုက်မြှုက်သော ကာလည်- သူတို့သည် လောကိုစည်းမြိမ်အား ခံစားနေခဲ့ရသည်မှာ တစ်နေ့၏ အစိတ်အပိုင်း နံနက်ခင်း တစ်ခု၊ သို့မဟုတ် ညာနေခင်း တစ်ခုမျှသာ ဖြစ်ခဲ့သည်ဟု ခံစားရလတ္တီ။